

ရပ်ထားစွန့်နား နှ၊ <yat htu: zun na> 边远地区
 ရပ်နား က၊ <yat na> 停止，休息၊ ညနေလေးနာရီတွင်အစည်းအဝေးကို ~ ။ 下午四点休会。
 ရပ်နေ က၊ <yat nei> 驻扎，驻屯
 ရပ်ပြင်ရှစ်ပါး နှ၊ <yat pyit shit pa> 【佛】(不能进入天堂的)八种罪孽(境地)即，①不弘扬佛教的边远村庄之境 ②只有灵魂而无躯体者之境 ③天生残废者之境 ④有躯体而无灵魂者之境 ⑤异教徒之境 ⑥饿鬼之境 ⑦禽兽之境 ⑧地狱
 ရပ်ဘီ နှ၊ <rat bi> [英 Rugby] 【体】橄榄球
 ရပ်မိရပ်ဖေ နှ၊ <yat mi' yat pha> 父老
 ရပ်မြေ နှ၊ <yat myei> 地方，地区၊ မွေး ~ 故乡，故里
 ရပ်မှုရွာမှု နှ၊ <yat hmu' ywa hmu> 村里公益事，街道工作
 ရပ်ရာ နှ၊ <yat ya> 地方
 ရပ်ရေးရွာမှု နှ၊ <yat yei: ywa hmu> = ရပ်မှုရွာမှု
 ရပ်ရပ်နေနေ က၊ <yat yat nei nei> = နားနားနေနေ
 ရပ်ရွာ နှ၊ <yat ywa> 地方，地区，乡里၊ ~ ငြိမ်ဝပ်ပိပြားရေး 社会治安
 ရပ်ဝေး နှ၊ <yat wei> 远方，远处地
 ရပ်ဝန်း နှ၊ <yat wun: / yat hwun> 地带，地域၊ မိုးခေါင် ရေရှား ~ ဧေသ 干旱地带
 ရပ်သိရွာသိ က၊ <yat thi' ywa dhi> 家喻户晓，公开
 ရပ်သီး နှ၊ <yat thi> 异乡
 ရပ်သူရွာသား နှ၊ <yat thu ywa dha> 居民，村民，老百姓
 ရပ်သုံး နှ၊ <yat thon> 民用的，民间的၊ ~ လက်မှုပညာရပ် 民用手工技术
 ရပ်သစ် နှ၊ <yat thit> 柱子，桩子
 ရပ်သိမ်း က၊ <yat thein> (罕)停止，中止
 ရိပ် I နှ၊ <yeit> ①荫影，影子၊ သစ်ပင် ~ 树荫 / လူ ~ 人影 ②脸色，面部表情၊ မျက်နှာ ~ မျက်နှာကဲ 脸色 ③动静၊ လူ ~ လူခြည် (人的)行迹 ④迹象၊ ရေနံဈေးကျ ~ မမြင်။ 看不出石油有降价的迹象。 ⑤征兆၊ လေ ~ မိုး ~ ရွံ့သည်။ 有刮风下雨的征兆。 ⑥(喻)托……之福，托福，托庇၊ မိ ~ တ ~ သည်အလွန်မြေ့သည်။ 托父母的福日子过得很好。 / ဆွေ ~ မျိုး ~ ကိုလှူရသည်။ 只得托亲友之庇荫。 II က၊ <yeit> ①微弱的阳光照射在物体上၊ နေ ~ မှအလုပ်လုပ်သည်။ 太阳不炎热了才干。 ②暗示，暗讽，隐喻၊ ~ ကာဆိုသည်။ 用话暗示。
 ရိပ်ကနဲ က၊ <yeit kh- ne> 一晃，一闪而过၊ အိမ်အပြင်မှာလူ တယောက်ကို ~ မြင်လိုက်ရသည်။ 看见屋外有个人，一晃而过。 / ~ ~ ပေါ်လာသောရှင်းရှက်ကွက် 一晃而过的景象
 ရိပ်ကာဝဲကာ က၊ <yeit ka we: ga> 拐弯抹角၊ သတ္တိရှိသင့်ခိုးပြောပါ။ ~ တော့ပြောမနေပါနဲ့။ 有胆量就直截了当说，别

拐弯抹角的。
 ရိပ်ကာသိကာ က၊ <yeit ka thi ga> 暗示，隐喻၊ ~ ပြောသည်။ 拐弯抹角地说。
 ရိပ်ကြီးခို က၊ <yeit kyi: kho> 出家，修道၊ စိတ်ပုတီးနှင့် ~ သည်။ 带了念珠出家修行去了。
 ရိပ်ခြည် နှ၊ <yeit khi> (诗)情况，迹象
 ရိပ်ငြိမ် နှ၊ <yeit nyein> ①财产 ②皇官 ③园林住宅 ④幽静阴凉的地方
 ရိပ်ငွေ နှ၊ <yeit ngwei> (罕)迹象
 ရိပ်စားမိ က၊ <yeit sa: mi> 发觉，觉察到၊ သူတာဆိုလိုတယ်ဆိုတာ ~ ရဲ့လား။ (你)觉察出他说话的本意吗？
 ရိပ်ဆာ နှ၊ <yeit hsa> (诗)阴影
 ရိပ်ညို နှ၊ <yeit nyo> (诗)阴影，树荫၊ ~ ပြောသည်။ 用话暗示。
 ရိပ်တိပ်တိပ် က၊ <yeit teit teit> 暗示၊ ~ ပြောသည်။ 用话暗示。
 ရိပ်ပြော က၊ <yeit pyaw> 暗示，婉言
 ရိပ်ဖမ်းသံဖမ်း I နှ၊ <yeit phan: than ban> 捕风捉影，臆测၊ သေချာမှလုပ်ပါ။ ~ နဲ့တော့စီစဉ်မနေပါနဲ့။ 事情弄准了再干吧，别靠捕风捉影。 / သူပြောတာကို ~ ကြားလိုက်ရတယ်။ 隐隐约约听到他说了一些。 II က၊ <yeit phan: than ban> 捕风捉影
 ရိပ်ဈော့ နှ၊ <yeit phyaw> 【物】半影 (penumbra)
 ရိပ်စွဲ နှ၊ <yeit phu> 御伞
 ရိပ်မိ က၊ <yeit mi> 觉察到，发觉၊ သူ့အကြံကိုမှည့် ~ တော့တယ်။ 现在才觉察他的意图。
 ရိပ်မြုံ နှ၊ <yeit myon> ①阴凉处，宁静的住处၊ ဧည့် ~ 宾馆，招待所 ②范围，界၊ လူ့ ~ 人类社会 / စာပေ ~ 文学界
 ရိပ်မွန် နှ၊ <yeit mun> (诗)幽雅的地方
 ရိပ်မှောင် နှ၊ <yeit hmaun> 【物】本影
 ရိပ်မြက် နှ၊ <yeit mywet> = အရိပ်အမြက်
 ရိပ်ရောင် နှ၊ <yeit yaun> = အရိပ်အရောင်
 ရိပ်ရိပ် က၊ <yeit yeit> ①模模糊糊，隐隐约约၊ ~ မြင်သည်။ 隐隐约约地看到。 ③快速
 ရိပ်ရိပ်ရေးရေး က၊ <yeit yeit yei: yei> 隐隐约约
 ရိပ်ရိပ်ရိပ်ရိပ် က၊ <yeit yeit yeit yeit> 快速၊ ~ နှင့်ပြေးနေသောမီးရထား 风驰电掣般奔驰的火车
 ရိပ်ရိပ်သိသိ က၊ <yeit yeit thi dhi> 暗示，隐晦၊ ~ ပြောသွားသည်။ 暗示地讲了。
 ရိပ်ဝဲ/ရိပ်ဝဲ က၊ <yeit we:/yeit hwe> 指桑骂槐地，拐弯抹角၊ ~ ပြောဆိုသည်။ 拐弯抹角地说。
 ရိပ်ဝှမ်း နှ၊ <yeit hwan> 幽静之地
 ရိပ်သာ နှ၊ <yeit tha> ①清净处 ②诵经的寺院 ③住宅၊